


ဖေဖော်ဝါရီလ ၂၀၁၇ ခုနှစ်၊ လစဉ်အစီရင်ခံစာ

လက်ရှိအခြေအနေအကျဉ်းချုပ်

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလကုန်ထိ မြန်မာနိုင်ငံ တွင်း နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ဖမ်းဆီး ထိန်းသိမ်းခံ ထားရသူ ၂၉၂ ဦးရှိသည်။ ထိုထဲမှ နိုင်ငံရေး အကျဉ်း သား စုစုပေါင်း ၈၆ ဦး အကျဉ်းကျခံနေရပြီး တက်ကြွ လှုပ်ရှားသူ ၈၅ ဦးသည် ထောင်တွင်းမှနေ၍ တရားရင် ဆိုင်နေရကာ ၁၂၁ ဦးသည် ထောင်ပြင်ပမှနေ၍ တရား ရင်ဆိုင်နေရသည်။



ဓာတ်ပုံ လွတ်လပ်သောအာရှအသံ (RFA)
ဖေဖော်ဝါရီလ ၂၀၁၇ ခုနှစ်



Assistance Association for Political Prisoners (Burma)
 နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (မြန်မာနိုင်ငံ)

P.O Box 93, Mae Sot, Tak Province 63110, Thailand
 E-mail: info@aappb.org, info.aappburma@gmail.com Website: www.aappb.org

[အေအေပီပီ၏ အင်တာနက်စာမျက်နှာကို ဖတ်ရှုရန်အတွက် ဤနေရာကို နှိပ်ပါ](#)

[အေအေပီပီ၏လူမှုကွန်ရက်စာမျက်နှာကို ဖတ်ရှုရန်အတွက် ဤနေရာကို နှိပ်ပါ](#)

[အေအေပီပီ၏ တွစ်တာစာမျက်နှာကို ဖတ်ရှုရန်အတွက် ဤနေရာကို နှိပ်ပါ](#)

မာတိကာ

နိုင်ငံရေးအကျဉ်းသားများ.....	3
▪ ဖမ်းဆီးခံရခြင်းများ.....	3
▪ တရားစွဲဆိုခံရခြင်းများ.....	4
▪ ထိန်းသိမ်းခံရခြင်းများ.....	5
▪ တရားရင်ဆိုင်ရခြင်းများ.....	6
▪ ထောင်မှလွတ်မြောက်မှုများ.....	7
နိုင်ငံရေးအကျဉ်းသားဟောင်းများ.....	9
နိုင်ငံရေးနှင့် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်အပေါ် တားမြစ်ခြင်းများနှင့် ဆန္ဒထုတ်ဖော်မှုများ.....	10
ဥပဒေပြုရေးနှင့် မူဝါဒရေးဆိုင်ရာ တိုးတက်မှုများ.....	13
အာအရေးပါသည့် ဆက်စပ်သတင်းများဖတ်ရန် Links.....	16

နိုင်ငံရေးအကျဉ်းသားများ

■ ဖမ်းဆီးခံရခြင်းများ

ကွတ်ခိုင်ဒေသခံ ၉၀ ကျော် ကောင်းခါးဌာနေပြည်သူ့စစ်မှ ဖမ်းဆီးခေါ်ဆောင်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ်တွင်းရှိ ဒေသခံ ၉၀ ကျော်ကို ကောင်းခါးဌာနေပြည်သူ့စစ် (ကချင် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေး) အဖွဲ့မှ စစ်သားစုဆောင်းရန် အတွက် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဒေသခံ ၆၀ ကျော်၊ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဒေသခံ ကိုးဦး၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ဒေသခံ ရှစ်ဦး ဖမ်းဆီးခြင်းခံခဲ့ရသည်။ ဖမ်းခံရသူများထဲတွင် ဆယ်နှစ်အရွယ်ခန့်ကလေး သုံးဦးလည်း ပါဝင်ကြောင်းသိရှိရ သည်။ ဖေဖော်ဝါရီလ ၂၅ ရက်နေ့နှင့် ၂၆ ရက်နေ့တို့တွင် ကွတ်ခိုင်ဒေသခံနှစ်ဦးသည် ငွေကျပ် သိန်းငါးဆယ်စီပေး ကာ ပြန်လည် လွတ်မြောက်လာခဲ့သည်။ ကောင်းခါးဌာနေပြည်သူ့စစ် အဖွဲ့မှ အမည်မဖော်လိုသူ အရာရှိတဦးက စစ်သားစုဆောင်း သည်မှာ မှန်ကန်ကြောင်း၊ သို့သော်လည်း ဝန်ထမ်းနှင့် ကျောင်း သားများမပါဘဲ အနည်းဆုံး အသက် ၁၈ နှစ်မှ ၅၀ နှစ်တွင်းရှိ သူများကိုသာ ခေါ်ယူသည်ဟု ပြောကြားခဲ့ သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ဒီဇိုဘီ/မြန်မာ](#)

■ တရားစွဲဆိုခံရခြင်းများ

ခရစ်ယာန်ဘာသာရေးခေါင်းဆောင်နှစ်ဦးအား ထပ်တိုးတရားစွဲဆို

၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၂၄ ရက်နေ့တွင် ကချင်ပြည်နယ်၊ မိုးကိုးမြို့နယ်မှ သင်းအုပ်ဆရာနှစ်ဦးဖြစ်သည့် ဦးဒွယ်ဒွေး၊ နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့ ပျောက်ဆုံးသွားခဲ့ သည်။ စစ်တပ်မှ ၎င်းတို့နှစ်ဦးအား တစ်လနီးပါးကြာ ထိန်းသိမ်း ထားပြီးနောက် ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ၎င်းတို့မှ ဖမ်းဆီး၊ ထိန်းသိမ်းထားကြောင်း ထုတ်ပြန်ကြေငြာခဲ့သည်။ ဦးဒွယ်ဒွေး၊ နောင်လတ်နှင့် ဦးဂျော်ဂမ်ဆိုင်းတို့သည် ကချင်လွတ်မြောက်ရေး တပ်မတော် (KIA) အတွက် ဓာတ်ဆီများ သယ်ယူပို့ဆောင်ပေး ခြင်း၊ သတင်းပေးခြင်း၊ လူသစ်စုဆောင်းပေးခြင်းနှင့် မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ခြင်းတို့ ပြုလုပ်သည်ဟု စွပ်စွဲခံခဲ့ရပြီး ဇန်နဝါရီ လ ၂၄ ရက်နေ့တွင် မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ ၁၇(၁) (၂)ဖြင့် စစ်ဆေးရန် မူဆယ်မြို့နယ်ရဲစခန်းသို့ လွှဲပြောင်းခြင်း ခံခဲ့ရသည်။

ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် မူဆယ်မြို့နယ်တရားရုံးမှ ၎င်းတို့ နှစ်ဦးအား မတရားအသင်းအက်ဥပဒေ၊ ပုဒ်မ ၁၇(၁) ဖြင့် တရား စွဲဆိုခဲ့သည်။ ထို့ပြင် ၎င်းတို့သည် ပိုးကုန်း၊ သွင်းကုန်အက် ဥပဒေ၊ ပုဒ်မ ၈ ဖြင့်လည်း ထပ်တိုး တရားစွဲဆိုခံခဲ့ရသည်။ တား မြစ်၊ ကန့်သတ်ထားသော ပစ္စည်းများ၊ ခွင့်ပြုချက်လိုအပ်သော ပစ္စည်းများကို ခွင့်ပြုချက်မရှိပဲ ပြည်ပသို့ တင်ပို့ခြင်း သို့မဟုတ် ပြည်တွင်းသို့ တင်သွင်းခြင်းပြုလုပ်ခဲ့လျှင် အများဆုံးထောင်ဒက် သုံးနှစ်အထိ ချမှတ်နိုင်သည်ဟု ပုဒ်မ ၈ ၌ ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ၎င်းတို့ ရုံးချိန်း ထပ်မံတက် ရောက်ရမည်ဖြစ်သည်။ AAPP မှ ၎င်းတို့၏ ရုံးချိန်းများနှင့် ပတ်သက်၍ အသေးစိတ်အချက်အလက်ရရှိရန် ကြိုးပမ်းလျက်ရှိ ပြီး သတင်းအချက်အလက်များ ထပ်မံရရှိလျှင် အစီရင်ခံ တင်ပြပါမည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ ဗီအိုအေ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ မရွှေမ/မြန်မာ](#)

■ ထိန်းသိမ်းခံရခြင်းများ

မြို့နယ်နှစ်ခုတွင် ကွဲပြားသော စွဲချက်များဖြင့် ကိုထင်ကျော် ထိန်းသိမ်းခံထားရဆဲ

၂၀၁၆ စက်တင်ဘာ ၃၀ ရက်နေ့တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ခြင်း အတွက် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် အက်ဥပဒေ ပုဒ်မ ၁၉ ဖြင့် ထောင်ဒဏ်နှစ်လချမှတ်ခံခဲ့ရသော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့ ခေါင်းဆောင် ကိုထင်ကျော်သည် မြို့နယ်နှစ်ခု တွင် ဆက်လက် တရားရင်ဆိုင်နေရဆဲဖြစ်ပြီး အင်းစိန် ထောင်တွင် ထိန်းသိမ်းခံထားရဆဲဖြစ်သည်။ အမှုဖြစ်စဉ်မှာ စစ်ဗိုလ်ချုပ်ကြီးများ ကိုဆဲဆိုခြင်းအတွက် ရန်ကုန်တိုင်းစစ်ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး ဇော်ဇော်က ၎င်းအား ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် မြောက်ဥက္ကလာပ မြို့နယ်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။ တို့ပြင် ကိုထင်ကျော်သည် ရန်ကင်းမြို့နယ် တရားရုံးတွင်လည်း ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၂၇ တို့ဖြင့် တရားရင်ဆိုင်နေရဆဲ ဖြစ်သည်။ ၎င်းအမှုအတွက် ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ရန်ကင်းမြို့နယ်တရားရုံး၌ ရုံးထုတ်ခဲ့သည်။ AAPP မှ ကိုထင်ကျော်၏ အမှုများနှင့် ပတ်သက်ပြီး မှတ်တမ်းပြုစု (စောင့်မတ်ကြည့်ရှု) လျက်ရှိပြီး အသေးစိတ်အချက် အလက်များ ရရှိပါက အစီရင်ခံတင်ပြမည်ဖြစ်သည်။

- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ ဒီဇိုဘီ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ အီလီဗင်း/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ 7 Day Daily/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ အီလီဗင်း](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ အီလီဗင်း/မြန်မာ](#)

■ တရားရင်ဆိုင်ခြင်းများ

NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အသရေဖျက်ခြင်း အတွက် ကျောင်းဆရာတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းတို့ကို ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ ဥက္ကဋ္ဌနှင့် NLD ပါတီ တို့အား လူမှုကွန်ရက်စာမျက်နှာတွင် အသရေဖျက်သောစာသားများ ရေးသားခဲ့ခြင်း အတွက် ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် NLD ချောင်းသာကျေးရွာတာဝန်ခံ ဒေါ်အေးအေးအောင်မှ ကျောင်းဆရာတစ်ဦးနှင့် ၎င်း၏ခင်ပွန်းတို့အား ချောင်းသာ မြို့နယ်ရဲစခန်းတွင် အမှုဖွင့်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ပုသိမ်သူအမည်ဖြင့်သုံးသော လူမှုကွန်ရက် စာမျက်နှာတွင် NLD ပါတီဥက္ကဋ္ဌနှင့် NLD ပါတီတို့အား ညစ်ညမ်းသည့် စာသားများ ရေးသား၍ ဆဲဆိုထားသည် ကိုတွေ့ရှိခဲ့သည်။ ထို့ကြောင့် ထိုလူမှုကွန်ရက် စာမျက်နှာကို သုံး စွဲသူဆရာမ ဒေါ်စန္ဒာမြင့်နှင့် ၎င်း၏ ခင်ပွန်းဖြစ်သူ ဦးနေဦးတို့အား ဒေါ်အေးအေးအောင်မှ အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။ ချောင်းသာနယ်မြေရဲစခန်းမှ ၎င်းတို့နှစ်ဦးအား ဖမ်းဆီးစစ်ဆေးခဲ့ပြီး ဒေါ်စန္ဒာမြင့်အား အာမခံဖြင့် ပြန်လွှတ်ခဲ့ကာ ဦးနေဦးကိုမူ ထိန်းသိမ်းထားခဲ့သည်။ ဖေဖော်ဝါရီလ ၂၇ ရက်တွင် ၎င်းတို့နှစ်ဦးအား ပုသိမ်မြို့နယ် တရားရုံး၌ ချုပ်ရက် ရမာန်ယူ၍ စစ်ဆေးလျက်ရှိသည်။ AAPP မှ ထိုအမှုနှင့် ပတ်သက်၍ မှတ်တမ်းပြု (စောင့်မတ်ကြည့်ရှု) လျက်ရှိပြီး အသေးစိတ် အချက်အလက်များထပ်မံရရှိပါက ဆက်လက် အစီရင်ခံ တင်ပြ မည်ဖြစ်သည်။

- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ အီလီစင်း/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်၊ အီလီစင်း](#)
- [၂၀၁၇ ခုနှစ်၊ မတ်လ ၁ ရက်၊ 7 Day Daily/မြန်မာ](#)

ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် ကိုမျိုးရန်နောင်သိမ်းအား စွဲချက်တင်

ရဲဘက်မှ တင်သွင်းခဲ့သော သက်သေအထောက်အထားများကို စစ်ဆေးသုံးသပ်ခဲ့ပြီးနောက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှူးဖြစ်သူ ဦးမျိုးရန်နောင်သိမ်းအားကမာရွတ်မြို့နယ်တရားရုံးမှ ဖေဖော်ဝါရီလ ၁ ရက်နေ့တွင်စွဲချက်တင်အမိန့်ချခဲ့သည် ။ဦးမျိုးရန်နောင်သိမ်းသည် ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၃ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းခံခဲ့ ရပြီး လေးကြိမ်တိုင် အာမခံငြင်းပယ်ခြင်းခံခဲ့ရသည်။ ၎င်းသည် အောက်တိုဘာလတွင်း ဖြစ်ပွားခဲ့သော မောင်တော နယ်စပ် တိုက်ခိုက်မှုများနှင့် ဆက်နွှယ်၍ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ဝေဖန်ခဲ့သည်ဟု စွပ်စွဲခံထားရ

သည်။ ဖေဖော်ဝါရီလ ၁ ရက်နေ့ရုံးချိန်းပြီးနောက် ဦးမျိုးရန်နောင် သိမ်း၏ရှေ့နေဖြစ်သူ ဦးကျော်ဟိုးမှ ထိုစွဲချက်ကို ၎င်းတို့ လုံးဝ ကျေနပ်ခြင်းမရှိကြောင်း ပြောကြားခဲ့ပြီး သူ၏အမှုသည်ဖြစ် သူသည် ရည်ရွယ်၍ အသရေဖျက်ခြင်း မဟုတ်ပါ။ အများပြည်သူ အကျိုးအတွက် နိုင်ငံ့ခေါင်းဆောင်တစ်ဦး၏ လုပ်ဆောင်ချက်များ အပေါ် သဘောရိုးဖြင့် ဝေဖန်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ သည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ကိုမျိုးရန်နောင်သိမ်း၏ အမှုအား အနောက်ပိုင်းခရိုင် တရားရုံးသို့ လွှဲပြောင်းခဲ့သည်။

- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ မဏ္ဍိမ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်၊ The Voice/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ မြန်မာတိုင်း/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ 7 Day Daily/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ မြန်မာတိုင်း](#)

■ ထောင်မှလွတ်မြောက်မှုများ

ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသော အမျိုးသားတစ်ဦးအား တရားရုံးမှ တရားသေလွတ်ပေး

ထောင်ဒဂုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်နှင့် တိုင်းဒေသကြီး မဲဆန္ဒနယ် (၂) လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းနိုင်တို့ကို လူမှုကွန်ရက် စာမျက်နှာတွင် ဝေဖန်ခဲ့ခြင်းအတွက် ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသော ကိုဇော်ဇော်အောင်ကို တရားသေလွတ်ပေးကြောင်း တောင်ဒဂုံမြို့နယ်တရားရုံးမှ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမိန့်ချမှတ်ခဲ့သည်။ ထို့ကြောင့် ကိုဇော်ဇော်အောင်သည် ထိုနေ့တွင်ပင် ထောင်မှ လွတ်မြောက်လာခဲ့သည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၊ တောင်ဒဂုံမြို့နယ်၊ ၂၂ ရပ်ကွေးဒုဥက္ကဋ္ဌ ဦးကျော်မျိုးဆွေမှ သူ့အား တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကိုဇော်ဇော်အောင်သည် ပုဒ်မ ၆၆(ဃ)ဖြင့် ဖမ်းဆီးခံခဲ့ရပြီး နိုဝင်ဘာလ ၂၂ ရက်နေ့ ရုံးထုတ်စစ်ဆေးသော အခါ ရဲလုပ်ငန်းများ ပြီးဆုံးခြင်းမရှိသေးသည့် အတွက်ဟု ဆိုကာ အာမခံ ရရှိခဲ့သည်။ သို့သော် နိုဝင်ဘာ ၂၅ ရက်နေ့ ရုံးချိန်းပြန်လည် စစ်ဆေးသော အခါတွင် တရားရုံးက အာမခံ ပြန်လည်ရုပ်သိမ်းသဖြင့် ပြန်လည် ဖမ်းဆီးခြင်းခံခဲ့ရသည်။ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလတွင် ကိုဇော်ဇော်အောင်၏ မိသားစုမှ ကိုကျော်မျိုးဆွေအား တောင်းပန်ခဲ့သည်။ ထို့ကြောင့် ကိုကျော်မျိုးဆွေမှ ကျေအေးလွှာအား ဆက်သွယ်ရေးဝန်ကြီးဌာန သို့ ဒီဇင်ဘာလ ၅ ရက်နေ့တွင် တင်သွင်းခဲ့သည်။ ဆက်သွယ်ရေး ဝန်ကြီးဌာနက နိုင်ငံတော်ကို ထိခိုက်ပတ်ခတ်သော အရေးအသားမျိုး မဟုတ်သည့် အတွက် ကျေအေးရုပ်သိမ်းလွှာကို ခွင့်ပြုခဲ့သည်။ တရားသူကြီးမှ အမှုအား တရားသေလွတ်ပေးကြောင်း ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် အမိန့်ချမှတ် ကိုဇော်ဇော်အောင်သည် အင်းစိန်ထောင်တွင်းတွင် လေးလန်းပါး ထိန်းသိမ်းခံခဲ့ရသည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ အီလံပင်း/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)

၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကတည်းက ထိန်းသိမ်းခံထားရသော လယ်သမား ၁၁ ဦးနှင့် တက်ကြွလှုပ်ရှားသူ နှစ်ဦးအာမခံဖြင့် လွတ်မြောက်

ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တရားရုံးမှ လယ်သမား ၁၁ ဦးနှင့် လယ်သမားအရေး ကူညီဆောင်ရွက် ပေးနေသော တက်ကြွလှုပ်ရှားသူ နှစ်ဦးတို့အား အာမခံဖြင့် လွတ်ပေးခဲ့သည်။ ကော်ဖီစီမံကိန်းပြုလုပ်ရန်အတွက် ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာ ၊ သက်ကံကျေးရွာနှင့် သပြေရေကျေးရွာရှိ သိမ်းဆည်းထားသော လယ်

ယာမြေများ ပြန်လည်ရရှိရေးအတွက် ထွန်တုံးတိုက်ပွဲဝင်ခဲ့သောကြောင့် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလကတည်းက ၎င်းတို့သည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။ ထို့နောက် ၎င်းတို့သည် ပိုင်နက်ကျူးလွန်မှု၊ အကျိုးဖျက်ဆီးမှု၊ လုယက်မှု ၊ ရာဇသတ်ကြီးပုဒ်မ ၄၄၇၊ ၄၄၈၊ ၃၉၂ တို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။ သို့သော်လည်း ၎င်းတို့ထပ်တိုးတရားစွဲဆိုခံခဲ့ရသည်ကို AAPP မှ အတည်မပြုနိုင်သေးပါ။ လေးလကြာ ထိန်းသိမ်းခံထားရပြီးနောက် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ၎င်းတို့၏ အာမခံလျှောက်ထားမှုအား တရားရုံးမှ ခွင့်ပြုခြင်းဖြစ်သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၃ ရက်၊ မဇ္ဈိမ/မြန်မာ](#)

တက်ကြွလှုပ်ရှားသူနှစ်ဦး ထောင်ဒဂုံ ချမှတ်ခံရသော်လည်း တစ်ဦးမှာ ချုပ်ရက်စေ့သဖြင့် လွတ်မြောက်၊ ကျန်တစ်ဦးမှာ တစ်ဦးမှာ ထိန်းသိမ်းခံထားရဆဲ

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် အက်ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် တရားစွဲဆိုခံထားရသော ဒီမိုကရေစီရေး စဉ်ဆက်မပြတ်လှုပ်ရှားမှုအင်အားစု (MDCF) အဖွဲ့ခေါင်းဆောင် ကိုထင်ကျော်နှင့် အဖွဲ့ဝင် ကိုစိုးဇော်တို့အား ကျောက်တံတားမြို့နယ်တရားသူကြီးက ဖေဖော်ဝါရီ ၆ ရက်နေ့တွင် ထောင်ဒဂုံနှစ်လစီ ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။ ၂၀၁၆ ခုနှစ်၊ စက်တင်ဘာ ၃၀ ရက်နေ့တွင် ကိုထင်ကျော်နှင့် ကိုစိုးဇော် တို့သည် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး၊ တရားဥပဒေစိုးမိုးရေး၊ မှန်ကန်စွာ တရားစီရင်ပေးရေး၊ ခြံစားမှုများအရေးယူပေးရေးနှင့် အကျင့်ပျက် တရားသူကြီးများ အား အရေးယူပေးရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ရုံးရှေ့၌ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကိုစိုးဇော်သည် ချုပ်ရက်သုံးလဝန်းကျင် ရှိထားသူဖြစ်၍ ပြစ်ဒဏ်မှချက်ချင်းလွတ်မြောက်ခဲ့သည်။ ကိုထင်ကျော်သည် မြောက်ဥက္ကလာပ မြို့နယ်တရားရုံးနှင့် ရန်ကင်းမြို့နယ် တရားရုံးတို့တွင် အမှုရင်ဆိုင်နေရသောကြောင့် လွတ်မြောက်ခြင်းမရှိသေးပါ။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီ ၆ ရက်၊ ဒီဇိုဘီ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ အီလံပင်း/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ 7 Day Daily/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ အီလံပင်း](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ အီလံပင်း/မြန်မာ](#)

တကိုယ်တော်ဆန္ဒပြသော ဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသား အာမခံဖြင့် လွတ်မြောက်

မကွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ်ကျောင်းသားတစ်ဦးဖြစ်သူ ကိုဉာဏ်မျိုးအောင်သည် စစ်ပွဲများရပ်တန့်ရန် တကိုယ်တော်ဆန္ဒပြခဲ့ခြင်းအတွက် ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရသည်။ ပြည်တွင်းစစ်ချက်ချင်းရပ်၊ စစ်အာဏာရှင်စနစ် ကျရှုံးပါစေဟူသော စာတန်းကို ကိုင်ဆောင်ပြီး မကွေးမြို့တော် ခန်းမ

ရှေ့၌ တ ကိုယ်တော် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်နေစဉ် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည်ခွင့်အက် ဥပဒေ၊ ပုဒ်မ ၁၉ ဖြင့် ဖမ်းဆီး၊ ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။ ဆန္ဒပြပွဲမပြုလုပ်မီ ဆန္ဒပြပွဲဦးဆောင်စီစဉ်သူများသည် သက်ဆိုင် ရာရဲများထံသို့ ၄၈ နာရီအတွင်း ခွင့်ပြုချက်တောင်းခံရမည်ဆို သော ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် ငြိမ်းချမ်းစွာ စီတန်း လှည့်လည် ခွင့်အက်ဥပဒေကို ချိုးဖောက်သည်ဟု ကိုဉာဏ်မျိုးအောင် သည် စွပ်စွဲခံထားရသည်။ ကိုဉာဏ်မျိုးအောင်မှ ငြိမ်းချမ်းစွာ စုဝေးခွင့် နှင့် စီတန်းလှည့်လည်ခွင့် အတွက် ခွင့်ပြုချက်တင်ရခြင်းဆိုသည် မှာ နှစ်ယောက် သို့မဟုတ် နှစ်ယောက် အထက်ဖြစ်ရမည်ဖြစ်ပြီး သူတစ်ဦးတည်း မတ်တတ်ရပ်နေခြင်းဖြစ်သည့်အတွက် စုဝေး ခြင်း၊ စီတန်းလှည့်လည်ခြင်းကို ချိုးဖောက်ခြင်းမရှိပါဟု ပြောကြား ခဲ့သည်။ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ကိုအောင် ကျော်ကျော်မှလည်း ကိုဉာဏ်မျိုးအောင် ဆန္ဒပြခြင်းသည် ငြိမ်း ချမ်းရေးအတွက်သာမက ငြိမ်းချမ်းစွာ စုဝေးခွင့် ဥပဒေများကို ပြန်ဆင်ရန်အတွက်လည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

ကိုဉာဏ်မျိုးအောင်သည် ဖမ်းဆီးခံခဲ့ရသည့်နေ့တွင်ပင် ခံဝန်ဖြင့် ပြန်လည် လွတ်မြောက်ခဲ့သည်။ ၎င်း၏ရှေ့နေဖြစ်သူ ဦးရော ဘတ်စန်းအောင်မှ မကွေးမြို့မရဲစခန်းမှူးအား ဆက်သွယ်ရေး ဥပဒေ၊ ရာဇသတ်ကြီးပုဒ်မတို့ဖြင့် တန်ပြန်အမှုဖွင့်ခဲ့သည်။ ထို့ပြင် ကိုဉာဏ်မျိုးအောင်မှ ရဲများသည် လုပ်ထုံးလုပ်နည်းများ နှင့်အညီ ဆောင်ရွက်ခြင်း မရှိကြောင်း ပြောကြားခဲ့ပြီး သူ့အား ဖမ်းဆီးစဉ်က ရဲများမှ ရဲဝတ်စုံ ဝတ်ဆင်ထားခြင်းမရှိသည် သာမက ရဲကားနှင့်လည်း လာရောက်ခြင်းမရှိခဲ့ပါဟု ထောက်ပြ ပြောဆိုခဲ့သည်။ ထို့အပြင် လုံခြုံရေးများသည် သူ၏ ဖုန်း၊ ကွန်ပျူတာနှင့် မိမိရိယာတိုင်းအား သိမ်းဆည်းချိန်နှင့်သူ၏ လျှို့ဝှက်နံပါတ်တို့အားတောင်းယူချိန်တွင် ဆက်သွယ်ရေးဥပဒေ အားလေးစားလိုက်နာခြင်းမရှိခဲ့ပါဟု ပြောကြားခဲ့သည်။ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ကိုဉာဏ်မျိုးအောင် ရုံးချိန်းတက် ရောက်ခဲ့ သည်။ AAPP မှ ထိုအမှုနှင့် ပတ်သက်၍ မှတ်တမ်းပြု (စောင့်မတ်ကြည့်ရှု) လျက်ရှိပြီး အသေးစိတ်အချက်အလက် များထပ်မံရရှိပါက အစီရင်ခံတင်ပြ မည်ဖြစ်သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ 7 Day Daily/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ မြန်မာတိုင်း](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ မြန်မာတိုင်း/မြန်မာ](#)

အသရေဖျက်ခြင်းအတွက် တရားစွဲဆိုခံထားရသော ကျောင်းသား ကိုးဦး အာမခံရရှိ

တရားရုံးမှ တပ်မတော်နှင့် လက်နက်ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွားနေသောပဋိပက္ခများကို ပြုစုထိန်းသိမ်းပေးသော ကျောင်းသား ကိုးဦးအား တစ်ဦးလျှင် ငွေကျပ် ဆယ်သိန်းစီဖြင့် အာမခံ ပေးခဲ့သည်။

ပုသိမ်မြို့နယ် တရားရုံးသည် ရှေ့ပြေးတရားစီရင်မှု (Pilot Court) ကျင့်သုံးနေသည့် တရားရုံးဖြစ်သဖြင့် အမှုစစ်ဆေးခြင်း မတိုင်မီ ဆောင်ရွက်ရမည့် အမှုသွားအမှုလာ စီမံခန့်ခွဲမှု အစည်း အဝေးကို စွပ်စွဲသူ၊ စွပ်စွဲခံရသူများနှင့်အတူ ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြုလုပ်ခဲ့သည်။ အဆိုပါ အစည်းအဝေး၌ တရား ရင်ဆိုင်ရမည့် ကာလသတ်မှတ်ခြင်း၊ ရှေ့နေငှားရမ်းခြင်းကိစ္စ ရပ်များ၊ သက်သေများ၏ အခန်းကဏ္ဍနှင့် စွပ်စွဲခံရသူများ ချေပရ မည့် အမှုအသွားအလာ အခြေအနေကို သတ်မှတ်မည်ဖြစ် သည်။

ကျောင်းသားကိုးဦးအနက်မှ လေးဦးသည် မတ်လ ၈ ရက်နေ့တွင်ကျင်းပမည်ဖြစ်သောတက္ကသိုလ်ဝင် စာမေးပွဲဖြေ ဆိုရမည့်သူများဖြစ်သောကြောင့် ပုသိမ်မြို့နယ်တရားသူကြီး ဦးဝင်းအောင်က ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ရာဇဝတ် ကျင့်ထုံး ဥပဒေပုဒ်မ ၅၄၀ အရ တရားရင်ဆိုင်ခြင်းမှ ခေတ္တကင်းလွတ်ခွင့်ပေးခဲ့သည်။ စာမေးပွဲဖြေဆိုပြီးနောက် ၎င်းတို့သည် ရုံးချိန်းများကို မပျက်မကွက်လာ ရောက်ရမည်ဖြစ် သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ မဏ္ဍိုင်/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ ဇရာဝတီ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ သစ်ထူးလွင်/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၉ ရက်၊ 7 Day Daily/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ 7 Day Daily/မြန်မာ](#)

နိုင်ငံရေးအကျဉ်းသားဟောင်းများ

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကြီး တက္ကသိုလ်ဆက်တက်ခွင့်မရရှိသေး

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း) ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သူ ဦးကိုကိုကြီးသည် ရန်ကုန်တက္ကသိုလ်တွင် နိုင်ငံ တကာဆက်ဆံရေး ဘာသာရပ် (IR)ကို ပြန်လည် တက်ရောက်ခွင့်ရရှိရေးအတွက် ပညာရေး ဝန်ကြီးဌာနသို့ တင်ပြထားသော်လည်း ဖေဖော်ဝါရီ ၃ ရက်နေ့ အထိ တရားဝင် အကြောင်းကြားစာ မရရှိသေးပါ။ ရန်ကုန် တက္ကသိုလ်တွင် IR ဘာသာရပ်နှင့် အခြားဘာသာရပ် သင်တန်းများကို ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်တွင် စတင်ဖွင့်လှစ် ပို့ချနေပြီဖြစ်ပြီး၊ ဦးကိုကိုကြီးက IR စတုတ္ထနှစ် ပညာတန်း ပြန်လည်တက်ရောက်ခွင့်ရရှိရန် လွန်ခဲ့သည့် ၅ လခန့်ကတည်းက ပညာရေးဝန်ကြီးဌာနကို တင်ပြလျှောက်ထား ခဲ့သည်။ ဦးကိုကိုကြီးမှ IR ကအဝေးသင်လည်ရှိပါတယ် ထိုဘာသာ ရပ်ကို ပြီးဆုံးအောင် တက်ရောက်ချင်သည်ဟုပြော ကြားခဲ့သည်။ ၂၀၀၅ ခုနှစ်တွင် ထောင်မှ ပြန်လည်လွတ်မြောက် လာပြီးနောက် ကျောင်းပြန်တက်ရောက်ရန် ကြိုးစားခဲ့သော်လည်း ခွင့်ပြုချက် မရရှိခဲ့ပါ။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ဧရာဝတီ/မြန်မာ

နိုင်ငံရေးနှင့် နိုင်ငံသားတို့၏ လွတ်လပ်ခွင့်အပေါ် တားမြစ်ခြင်းများနှင့် ဆန္ဒထုတ်ဖော်မှုများ

လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းစေရန် စာများ ရေးသားခဲ့သည်ဟု စွပ်စွဲခံရကာ တက်ကြွလှုပ်ရှားသူတစ်ဦး အမှု ဖွင့်ခံရ

တက်ကြွလှုပ်ရှားသူဒေါ်အမာနီသည် မန္တလေးခရိုင်အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ဒုညက္ကနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD)အား လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာ ကျဆင်းစေရန် ရေးသားခဲ့သည်ဟု စွပ်စွဲကာ ဆက်သွယ်ရေး ဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခြင်းခံရသည်။ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ဦးကိုကိုလေးမှ ဒေါ်အမာနီအား မန္တလေး ခရိုင်အတွင်းရှိ မဟာအောင်မြေရေခန်း၌ အမှုဖွင့် ခဲ့ခြင်းဖြစ် သည်။ ဒေါ်အမာနီက ထိုကိစ္စသည် ကိုယ်ရေးကိုယ်တာပြဿနာ ဖြစ်ပြီး နိုင်ငံရေးရာကိစ္စ မဟုတ်ပါဟု ပြောကြား ခဲ့သည်။
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ အီလီစင်း/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ မြန်မာတိုင်း](#)

သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြသော လက်ပံတောင်းဒေသခံများကို အမှုဖွင့်

ကြေးနီစီမံကိန်းလုပ်ကိုင်ဆောင်ရွက်နေသည့် ဝမ်ပေါင်ကုမ္ပဏီမှ ကြေးနီသယ်သောကားများကို လမ်းပိတ်ဆို တားဆီးခဲ့ခြင်းအ တွက် ဆားလင်းကြီးမြို့မ ရဲစခန်းမှ စစ်ကင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် လက်ပံတောင်းတောင် ဒေသခံ ၂၅ ဦးအား အမှုဖွင့်ခဲ့သည်။ ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် ဆန္ဒပြသူများ သည် ကြေးနီစီမံကိန်းသို့ သွားရာလမ်းကို ပိတ်ဆို ခဲ့ပြီး လက်ပံ တောင်းတောင်ကြေးနီစီမံကိန်း လေ့လာစုံစမ်းရေးကော်မရှင် အစီရင်ခံစာပါ အစားထိုးမြေ ၈၅၀၀ ကို ဖော်ထုတ်ပေး ရန်၊ မြေသိမ်းလျော်ကြေးမယူထားသော သိမ်းဆည်းခံ မြေယာများ အတွက် သီးနှံလျော်ကြေးပေး ရန်၊ ကြေးနီ စီမံကိန်းလုပ်ငန်းဖော် ဆောင်ရေး ကော်မတီမရှိဘဲ လျော်ကြေးထုတ်ယူနေမှုကို လုံး ၀ ရပ်ဆိုင်းရန်နှင့် လက်ပံတောင်းတောင်ဒေသတွင်း ကြေးနီစီမံ ကိန်း ကြောင့်ဖြစ်ပေါ်လာသော လူမှုစီးပွားဘဝ ထိခိုက်မှုများကို ပြန်လည်တည်ဆောက်ပေးရန်တို့ကို တောင်းဆို ခဲ့ကြသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် ဆားလင်းကြီးမြို့မ ရဲစခန်းမှ ရဲအုပ်ကျော်မင်းနိုင်က တရားလို လုပ်ပြီး ဒေသခံ ၂၅ ယောက်ကို ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် အက်ဥပဒေ၊ ပုဒ်မ ၁၉၊ ရာဇသတ်ကြီးပုဒ်မ ၁၄၃၊ အများ ပြည်သူပိုင် လမ်းပိတ်ဆိုမှုပုဒ်မ ၁၄၃/ ၄၃၁ ဖြင့် အမှုဖွင့်ခဲ့သည်။ ဆန္ဒပြသူများသည် အမှုဖွင့်ခံရပြီးသည့်နောက်တွင်လည်း ကား များကို ဆက်လက် ပိတ်ဆို ထားခဲ့သည်။

ထိုကြေးနီစီမံကိန်းသည် တရုတ်ဝမ်ပေါင်ကုမ္ပဏီနှင့် စစ်တပ် နောက်ခံပြုထားသော မြန်မာစီးပွားရေးဦးပိုင် ကုမ္ပဏီလီမိတက် တို့၏ ဖက်စပ်လုပ်ငန်းဖြစ် သည်။ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့တွင် သံဃာတော်အပါး ၇၀ ကျော်နှင့် နိုင်ငံသား ၁၀ ဦးတို့သည် ထိုကြေးနီ စီမံကိန်းအား ဆန့်ကျင် ဆန္ဒပြနေစဉ် လုံခြုံရေးအင်အားစုများမှ အကြမ်းဖက်ဖြိုခွင်းခဲ့သောကြောင့် ဒဏ်ရာများရရှိခဲ့သည်။ ထိုကိစ္စအား ဖြေရှင်းရန် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်းစစ် ဆေးရေး ကော်မရှင်အား ဦးသိန်းစိန်အစိုးရမှ ဖွဲ့စည်းပေးခဲ့သည်။ ကော်မရှင်က ဆောင်ရွက်ပေးခဲ့သဖြင့် ကုမ္ပဏီမှ ၂၀၁၃ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့သော သဘောတူညီမှုဆိုင်းရာ စာချုပ်ကို ချိုးဖောက်ကာ ပြန်ပေးမည်ဟု ကတိပြုထားခဲ့သော လယ်ယာ မြေများကို ဒေသခံများထံသို့ ပြန်လည်ပေးအပ်ခြင်း မရှိပါဟု ရွာသားများမှ ပြောကြားခဲ့သည်။

- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ ဒီဗီဒီ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၁ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ ဧရာဝတီ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်၊ မဇ္ဈိမ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ ဒီဗီဒီ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်၊ အီလီစင်း](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်၊ အီလီစင်း](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ The Voice/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက်၊ ဧရာဝတီ/မြန်မာ](#)

လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာထိခိုက်အောင် ရေးသား ခဲ့ခြင်းအတွက် အမျိုးသားတစ်ဦး ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရ

အောင်ကမ္ဘာ့ကုမ္ပဏီလီမိတက်အား လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာထိခိုက်အောင် ရေးသားခဲ့ခြင်းအတွက် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ကုမ္ပဏီ၏ အထွေထွေမန်နေဂျာ ကိုထိန်လင်းမှ ဘုန်းကျော်လူမှုကွန်ရက်စာမျက်နှာအား သုံးစွဲသူ ကိုသန့်.ဇင်ဌေး ကို လှိုင်သာယာ မြို့မရဲစခန်းတွင် ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့သည်။ ကုမ္ပဏီမှ တင်သွင်းသည့် အမှိုက် သိမ်းယာဉ်များသည် အဟောင်းများ ဖြစ်ကြောင်းနှင့် မတန်တဆ ဈေးကြီးကြောင်းကို ကိုသန့်.ဇင်ဌေးမှ သူ၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ခြင်းဖြစ်သည်။ ကုမ္ပဏီ၏ အထွေထွေ စီမံကိန်းအထွေထွေမန်နေဂျာ ကိုစိုးမိုးထွန်းမှ ကိုဘုန်းကျော်မှ ကုမ္ပဏီ၏ ဂုဏ်သိက္ခာကို ထိခိုက်အောင် ပြုလုပ်သည်ကို သက်

သေပြန်သော အထောက်အထားများရှိသည်ဟု ပြောကြားခဲ့သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ The Voice/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ အီလီစင်း/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ အီလီစင်း](#)

ကချင်အမျိုးသားညီလာခံကျင်းပနေသော မနောကွင်းကို ရဲများမှ ဝင်ရောက်စီးနင်း

ကချင်အမျိုးသားညီလာခံ စတင်ကျင်းပနေသော မြစ်ကြီးနားမြို့၊ မနောကွင်းကို ရဲတပ်ဖွဲ့ဝင်အများအပြားဖြင့် ဖေဖော်ဝါရီလ ၁၆ ရက်နေ့ နံနက် ရှစ်နာရီခွဲခန့်တွင် လာရောက်စီးနင်း ပိတ်ပင်ခဲ့သည်ဟု ကချင်ငြိမ်းချမ်းရေးကွန်ရက်မှ ဒေါ်ခွန်ကျာက ပြောကြားခဲ့သည်။ ညီလာခံကျင်းပမည့် မကြွယ်ခန်းမကို အစိုးရ တာဝန်ရှိသူတွေ ခွင့်မပြုပါဟု လွန်ခဲ့တဲ့ရက်ပိုင်းက ပြောဆိုခဲ့သော်လည်း ညီလာခံကို စီစဉ်ထားသည့်အတိုင်း ကျင်းပခဲ့သည်။ ညီလာခံ တက်ရောက်ရန် မြန်မာနိုင်ငံဒေသအသီးသီးမှ ကချင်အမျိုးသားကိုယ်စားလှယ် ၆၀၀ ကို ဖိတ်ကြားထားခဲ့ပြီး ထိုညီလာခံသည် ၂၁ ရာစု ပင်လုံညီလာခံအတွက် အကြိုပြင်ဆင်ရေး ဖြစ်သလို ၂၁ ရာစု ပင်လုံညီလာခံတက်ရောက်မည့်သူ ရွေးချယ်ရန် စီစဉ်ထားသည့်ပွဲလည်းဖြစ်သည်။ ရဲများမှ ဝင်ပေါက်များကို ပိတ်လိုက်သောအခါ လူဦးရေ ၂၀၀ ခန့်သည် ညီလာခံကျင်းပရာဝင်းထဲတွင် ပိတ်မိနေခဲ့သည်။ ရဲများ၊ ကချင်ခေါင်းဆောင်များ၊ အစိုးရအာဏာပိုင်များကြား နာရီများစွာကြာ ဆွေးနွေးပြီးနောက် ထိုနေ့ညနေ သုံးနာရီတွင် ညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး နှစ်ရက်ကြာ ကျင်းပခဲ့သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ ဒီဗွီဘီ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ ဧရာဝတီ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ ဒီဗွီဘီ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၉ ရက်၊ ကချင်သတင်းစဉ်](#)

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စိတ်နှိုးလှည့်လည်ခွင့် အက်ဥပဒေကို ချိုးဖောက်ခြင်းအတွက် အမျိုးသားနှစ်ဦးကို အမှုဖွင့်

ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့၊ မရဲစခန်းမှ ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စိတ်နှိုးလှည့်လည်ခွင့် အက်ဥပဒေ၊ ပုဒ်မ ၂၀ ကို ချိုးဖောက်ခြင်းအတွက် ဒေသခံအမျိုးသား နှစ်ဦးအား အမှုဖွင့်ခဲ့သည်။ ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ကိုကျော်အေးနှင့် ကိုအေးကျော် တို့သည် လူဦးရေ နှစ်ထောင်ခန့်အား ဦးဆောင်ကာ ကျောက်တော် မဟာမြတ်မုနိ ဆင်းတုတော်၏ စလွယ်တော်အပါအဝင် မကိုင်တော်နှင့် နားတောင်းများအား ၂ ဖုတ်သိမ်းပေးရေးဆန္ဒပြခဲ့ကြသည်။ ၎င်းတို့သည် ဆန္ဒပြပွဲကျင်းပရန် ခွင့်ပြုချက် ရရှိခဲ့သော်လည်း အာဏာပိုင်များ သတ်မှတ်ထားသည့် အချိန်၊ နေရာနှင့် လူဦးရေတို့အား ကျော်လွန်ခဲ့ခြင်းအတွက် ထိုကဲ့သို့ အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် ၎င်းတို့နှစ်ဦးသည် ရဲစခန်း၌ လာရောက်အဖမ်းခံခဲ့ပြီး ထိုနေ့တွင်ပင် ခံဝန်ဖြင့် လွတ်မြောက်ခဲ့သည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့တွင် ၎င်းတို့၏ ပထမအကြိမ် ရုံးချိန်းကို တက်ရောက်ရမည်ဖြစ်သည်။ AAPP မှ ထိုအမှုနှင့် ပတ်သက်၍ မှတ်တမ်းပြု (စောင့်မတ်ကြည့်ရှု) လျက်ရှိပြီး အသေးစိတ်အချက်အလက်များရရှိပါက အစီရင်ခံတင်ပြ (ရေးသားဖော်ပြ) မည်ဖြစ်သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ မဒ္ဒါမ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၃ ရက်၊ The Voice/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ ဒီဗွီဘီ/မြန်မာ](#)

ရှမ်းပြည်နယ် စားသုံးသူရေးရာ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးကို အမှုဖွင့်

ရှမ်းပြည်နယ် အုပ်ချုပ်ရေးမှူးနှင့် စစ်တပ်တို့အား လူမှုကွန်ရက် စာမျက်နှာတွင် အသရေဖျက်ခြင်းအတွင် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျိုင်းတုံ ခရိုင်အုပ်ချုပ်ရေးမှူး ဦးနေဝင်းမှ ရှမ်းပြည်နယ်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရှမ်းပြည်နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းအောင်အား ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်ခဲ့သည်။ ဦးမင်းအောင်အား ဖမ်းဆီးထားခြင်း မရှိပဲ စစ်ဆေးမေးမြန်းနိုင်ရန်အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာနထံ ခွင့်ပြုချက်တောင်းခံနေကြောင်း ကျိုင်းတုံမြို့ မရဲစခန်းမှ ပြောကြားခဲ့သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ The Voice/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)

ပဲခူးမြို့မှ နေပြည်တော်သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်သူ အမျိုးသမီးတစ်ဦး တားဆီးခံရ

ဖေဖော်ဝါရီလ ၆ ရက်နေ့ကတည်းက ပဲခူးမြို့မှ နေပြည်တော်သို့ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့သူ ဒေါ်သဉ္ဇာမောင်မောင်အား ရဲများမှ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ နေပြည်တော်ကောင်စီအဝင်တွင် တားဆီးခဲ့သည်။ သူမသည် တရားစီရင်မှုဖြောင့်မတ်မှန်ကန်ရေး၊ တရားဥပဒေ စိုးမိုးရေး၊ တရားစီရင်ရေး နှင့် ပတ်သက်ပြီး တာဝန်ရှိသူအားလုံးမှ ဖြောင့်မတ်မှန်ကန်သော တရားစီရင်ရေး ဖြစ်ပေါ်လာစေ ရန် ဝိုင်းဝန်းစောင့်ကြည့် ထိန်းသိမ်းပေးရေးဆိုသည့် စာတမ်းပါသော ဝီဒီယို ခရိုင်းဘုတ်ကို ကိုင်ကာ တက်တော် လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့ခြင်း ဖြစ်သည်။ လယ်ဝေးမြို့နယ်၊ ရဲများ ဦးစိုးမင်းသန်းမှ ၎င်းတို့အနေဖြင့် ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စိတ်နှိုးလှည့်လည်ခွင့်အက်ဥပဒေ၊ ပုဒ်မ ၄ အရ ဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ ထိုပုဒ်မ ၄ တွင် နိုင်ငံသားများသည် ငြိမ်းချမ်းစွာ စုဝေးခွင့် ရရှိရန်အတွက် ဆန္ဒပြပွဲမကျင်းပမီ ကျင်းပမည့် အချိန်၊ နေရာနှင့် အသေးစိတ်အချက်အလက်များအား ကြိုတင် လျှောက်ထားရမည်ဖြစ်သည်။ ဒေါ်သဉ္ဇာမောင်မောင်မှ ဆန္ဒပြရန်အတွက်

ထိုနေ့တွင်မှ ခွင့်ပြုချက်လျှောက်ထားခဲ့သောကြောင့် တားဆီးခံခဲ့ရခြင်းဖြစ် သည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်၊ ဒီဇီဘီ/မြန်မာ

အီလက်ထရောနစ်အက်ဥပဒေဖြင့် လူ့အခွင့်အရေး လှုပ်ရှားသူ တစ်ဦးအား တရားစွဲဆို

လူ့အခွင့်အရေးလှုပ်ရှားသူများအဖွဲ့၏ ဧရာဝတီတိုင်း ဥက္ကဋ္ဌ ဦးထွန်းထွန်းဦး ကို တပ်မတော်မှ အီလက်ထရောနစ်အက်ဥပဒေ၊ ပုဒ်မ ၃၄ (ဃ) ဖြင့် ပုသိမ်မြို့မ ရဲစခန်း၌ တရားစွဲဆိုခဲ့သည်။ တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့များကြား ဖြစ်ပွားနေသော ပဋိပက္ခများ အကြောင်းကို ဝေဖန်ထားသော ပြဇာတ်ကို ဦးထွန်းထွန်းဦးသည် လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ပြီးနောက် အမှုဖွင့်ခံခဲ့ရခြင်းဖြစ်သည်။ ဇန်နဝါရီလ ၉ ရက်နေ့တွင် ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်၊ ပု သိမ်ဟိုတယ်တွင် ကျင်းပခဲ့သော ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၌ ပြဇာတ်ကပြခဲ့သော ကျောင်းသားကိုးဦးသည် ဆက်သွယ်ရေးဥပဒေ ၆၆(ဃ)ဖြင့် တရားရင်ဆိုင်နေရသည်။ တရားစွဲဆိုခံရသော ကျောင်းသားကိုး ဦးအနက်မှ တစ်ဦး၏ ဖခင်ဖြစ်သူ ဦးထွန်းထွန်းဦးသည် ငြိမ်းချမ်းရေးအလုပ်ရုံဆွေးနွေးပွဲ၌ အရပ်ဘက်လူ့အဖွဲ့အစည်း များကိုယ်စား အဖွင့်အမှာ စကား ပြောကြားခဲ့သူဖြစ်ပြီး ပြဇာတ် ကပြရာတွင် သားဖြစ်သူ ပါ ဝင်ခဲ့သောကြောင့် ဗီဒီယိုရိုက်ပြီး လူမှုကွန်ရက်စာမျက်နှာတွင် တင်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ သည်။ အနောက်တောင်တိုင်းစစ်ဌာနချုပ် စစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး အောင်မျိုးခိုင် က တရားလိုလုပ် ကာ သူ့အား တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ

ဥပဒေပြုရေးနှင့် မူဝါဒရေးဆိုင်ရာ တိုးတက်မှုများ

တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များမှ ကန့်ကွက်ခဲ့သော်လည်း သူရဦးရွှေမန်းဦးဆောင်သော ကော်မရှင်ကို သက်တမ်းတိုး

ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် ကျင်းပခဲ့သော ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ်များမှ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးရွှေမန်း ဦးဆောင်သည့် ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူး ကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင် သက်တမ်း တိုးခြင်းအား ကန့်ကွက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ နှင့် မညီသောကြောင့် ကန့်ကွက်ခြင်းဖြစ်သည်ဟု တပ်မတော် သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးချုပ် မောင်မောင်မှ တပ်မတော်သားများကိုယ်စား ပြောကြားခဲ့သည်။ အဖွဲ့ဝင် ၃၅ ဦးပါဝင်သော ကော်မရှင်သည် ပြဋ္ဌာန်းထားသော တည်ဆဲဥပဒေ များကို ဝေဖန်ဆန်းစစ်ရန်နှင့် ဥပဒေပြုရေးလုပ်ငန်းစဉ်တွင် လွယ်ကူစေရန် ပြင်ဆင်ဖြည့်စွက်ရန် လိုအပ်လျက်ရှိသည့် ဥပဒေ များကို အကြံပြုရန်ဖြစ်သည်။ ၂၀၀၈ ဖွဲ့စည်းပုံအရ ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ဥပဒေများကို ပြင်ဆင်ဖြည့်စွက်ခြင်း၊ ပယ်ဖျက်ခြင်း၊ အသစ်ပြန်လည်ရေးဆွဲ ခြင်းတို့ပြုလုပ်နိုင်ပြီး ကော်မရှင်မှ ဥပဒေများကို ဝေဖန်ဆန်း စစ်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ခြင်းဖြစ်သော ကြောင့် တပ်မတော်မှ ကန့်ကွက်ခဲ့သည်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ညီညွတ်ခြင်း ရှိ/မရှိ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံး၏ သဘောထားချမှတ်ပေးရန် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၅၀ ဦးက ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင် ခုံရုံးသို့ တင်ပြထားကြောင်း သိရှိရသည်။ တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များမှ ကော်မရှင်၏ ဖွဲ့စည်းပုံဆိုင်ရာအား ခုံရုံးမှ ဝေဖန်ဆန်းစစ်နေချိန် တွင် ကော်မရှင်အား သက်တမ်း မတိုးသင့်ပဲ ခုံရုံး၏ အဆုံး အဖြတ်ကို စောင့်ဆိုင်းသင့်သည်ဟု ပြောကြားခဲ့သည်။ သို့သော် လည်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်များမှ ကော်မရှင် သက်တမ်းတိုးသည့် ကိစ္စသည် ဥပဒေနှင့်အညီဖြစ် ကြောင်း၊ ၂၀၀၈ ဖွဲ့စည်းပုံတွင် ကော်မရှင် ဖွဲ့စည်းရန် မပါဝင်သော်လည်း ပြည်ထောင်စုလွှတ်တော် နည်းဥပဒေတွင် ကော်မရှင် ဖွဲ့စည်းခွင့် ပြုထားကြောင်း ပြောကြားခဲ့သည်။ ကော်မရှင်အား သက်တမ်းတိုးရန် မဲခွဲဆုံးဖြတ်ရာ ဆန္ဒမဲပေးခွင့် ရှိသူ ၅၄၃ ဦးတွင် ထောက်ခံသူ ၃၃၃ ဦး၊ ကန့်ကွက်သူ ၁၈၉ ဦးနှင့် ကြားနေသူ ၆ ဦးတို့ ရရှိရာ ထောက်ခံသူများသဖြင့် ယင်း ကော်မရှင်ကို ပြည်ထောင်စု လွှတ်တော်မှ အတည်ပြုခဲ့သည်။ ကော်မရှင်မှ များစွာသော ဖိနှိပ်ထားသည့် ဥပဒေများကို ပယ် ဖျက်ရန်နှင့် ပြင်ဆင်ဖြည့်စွက်ရန် ဝေဖန်ဆန်းစစ်လျက်ရှိသည်။

- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ဧရာဝတီ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ဗွီအိုအေ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ ဧရာဝတီ/မြန်မာ](#)
- [၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်၊ မန္တလေး/မြန်မာ](#)

အမှုများစစ်ဆေးရာတွင် အားကောင်းလာရေးအတွက် ပုသိမ်မြို့ နယ်တရားမှ ရှေ့ပြေးစီမံကိန်း စတင်ဆောင်ရွက်

ရာဇဝတ်မှု၊ တရားမမှုများနှင့် စပ်လျဉ်းသော အမှုများ စစ်ဆေးရာ တွင် တပြေးညီအားကောင်းလာစေရေးအတွက် ရည်ရွယ်ကာ ပုသိမ်မြို့နယ်တရားရုံးမှ ရှေ့ပြေးစီမံကိန်းကို စတင်အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည်။ တရားရင်စီရင်ရေးတွင် အမှား မရှိပဲ နှောင့်နှေးမှုများကို ရှောင်ရှားရန်အတွက် သက်ဆိုင် ရာ တာဝန်ရှိသူများမှလည်း ထိုရှေ့ပြေးစီမံကိန်းတွင် ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်သည်။ အမှုများ အမြဲ နိပြီးပြတ်စေရန် သာမန်ပြစ်မှုအတွက် ရက်ပေါင်း ၁၈၀ နှင့် ခက်ခဲရှုပ်ထွေးသော အမှုအတွက် ရက်ပေါင်း ၂၇၀၊ ၃၆၀၊ ၅၄၀ တို့အတွင်း ဆောင်ရွက်မည်ဖြစ်သည်။ ပုသိမ်မြို့တွင် ရှေ့ပြေးစီမံကိန်း အောင်မြင်လျက်ရှိသည်ဟုတရားသူကြီး ဦးဝင်းအောင်မှ ပြော ကြား ခဲ့သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ ဒီလဲဗင်](#)

လယ်ယာမြေအငြင်းပွားမှုများအတွက် မြေယာဥပဒေနှစ်ခုကို ပြင်ဆင် ဖြည့်စွက်မည်

လယ်ယာမြေသိမ်းဆည်းထားခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားမှု များကိုဖြေရှင်းရန် ကျင့်သုံးဆဲဖြစ်သည့် မြေယာဥပဒေနှစ်ခုကို ပြန်လည် ပြင်ဆင်သွားမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ဖေဖော်ဝါရီ ၁၀ ရက်နေ့တွင် ပြောကြား ခဲ့သည်။ လယ်ယာမြေအရေးသည် လက်ရှိအစိုးရအတွက် ကြီး မားသော စိုးရိမ်ဖွယ်ရာ ကိစ္စတစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး အစိုးရ သစ် တာဝန်ယူရသည့်အချိန်မှစ၍ တိုင်ကြားစာပေါင်း တစ် ထောင်ကျော်လက်ခံရရှိခဲ့သည်။ သမ္မတဟောင်း ဦးသိန်းစိန် လက်ထက်တွင် အာဏာပိုင်များ၊ ပုဂ္ဂလိကကုမ္ပဏီများမှ ဒေသခံ လယ်သမားများ၏ လယ်ယာမြေများအပါအဝင် များစွာသော လယ်ယာမြေများကို သိမ်းယူခဲ့သည်။ မူလပိုင်ရှင်များတွင် ခိုင်လုံသော အထောက်အထား မရှိမှုကြောင့် အစိုးရဟောင်း လက်ထက်တွင် သိမ်းဆည်းခံလယ်ယာမြေများကို ပြန်လည် ပေးအပ်ခြင်းမရှိခဲ့ပါ။ ထို့ကြောင့် အစိုးရဟောင်းလက်ထက်နှင့်

အစိုးရသစ်လက်ထက်တွင် များစွာသော လယ်ယာမြေ အငြင်းပွားမှုများဖြစ်ပေါ်လျက်ရှိသည်။ ထိုအငြင်းအရာများ ကြောင့် လယ်ယာမြေဥပဒေများကို ပြင်ဆင် ဖြည့်စွက်မည်ဖြစ် သည်။ အထူးသဖြင့် သိမ်းဆည်းခံ လယ်ယာမြေ ပြန်လည်ရရှိရေး နှင့် လယ်ယာမြေပိုင်ဆိုင်မှုတို့နှင့် ဆက်စပ်လျက်ရှိသော ဥပဒေ များကို ပြင်ဆင်ဖြည့်စွက်မည်ဖြစ်သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်၊ မြန်မာတိုင်း](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်၊ မြန်မာတိုင်း/မြန်မာ](#)

နိုင်ငံသားများ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်မှ နိုင်ငံသားတစ်ဦးချင်းစီ၏ လူ့အခွင့်အရေးနှင့် ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ကို ဝင်ရောက်ထိပါး၍ မရအောင် အကာအကွယ်ပေးမည့် နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှု ကာကွယ်ပေးရေး ဥပဒေကြမ်းကို ယခုလွှတ်တော်တွင် အပြီးသတ်ရေးဆွဲရန် ညွှန် ကြားခဲ့သည်။ မြန်မာနိုင်ငံတွင်းတွင် နောက်ယောက်ခံလိုက်ခြင်း၊ ဓာတ်ပုံ၊ ဗီဒီယိုများ ရိုက်ကူးခြင်းစသည်တို့ ကျယ်ပြန့်စွာ ဖြစ်ပွားလျက်ရှိ သည်။ နိုင်ငံသားများမှ ၎င်းတို့ စောင့်ကြည့်ခံနေရသည် သို့မဟုတ် ၎င်းတို့မသိရှိပဲ နှောင့်ယှက်ခံနေရသည်ဟု သံသယ ရှိလျှင် အာဏာပိုင်အဖွဲ့အစည်းများထံသို့ အကြောင်းကြားနိုင် သည်။ ထိုဥပဒေကြမ်းကို ၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီး ၂၀၁၆ ခုနှစ်၊ အောက်တိုဘာလတွင် အမျိုးသား လွှတ်တော်၌ ပြင်ဆင်ဖြည့် စွက်ခဲ့သည်။ ဖေဖော် ဝါရီ ၁၆ ရက်နေ့တွင် ကျင်းပသော ပြည်သူ့လွှတ်တော် အစည်းအဝေး၌ ပြည်သူ့လွှတ်တော် သို့အမျိုးသားလွှတ်တော်က ပြင်ဆင်ချက်ဖြင့် အတည်ပြု ပေးပို့လာသည့် ယင်းဥပဒေကြမ်းအပေါ် ပြည်သူ့လွှတ် တော်က သုံးချက်သာ သဘောတူပြီး ကျန်ရစ်ချက်ကို သဘောထား ကွဲလွဲခဲ့သည်။ ထိုသဘောထားကွဲလွဲခဲ့သည့် ခုနှစ်ချက်သည် စကားအထားအသိုက် အဓိပ္ပာယ်ဆိုလိုရင်းများ သာဖြစ် သည် ဟု ဥပဒေကြမ်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန်က ပြောကြား ခဲ့သည်။ လွှတ်တော်နှစ်ရပ် သဘောထားကွဲလွဲသည့် အချက်များ ကို မကြာမီတွင် လွှတ်တော်၌ ဆွေးနွေးဆုံးဖြတ်၍ အတည်ပြု မည်ဖြစ်သည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်၊ ဧရာဝတီ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၀ ရက်၊ ဒီဗီဒီ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ ဗီအိုအေ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်၊ အီလီစင်း/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ 7 Day Daily/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ မြန်မာတိုင်း](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၇ ရက်၊ အီလီစင်း](#)

ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် သုံးသပ်

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)အား ပြင်ဆင် ဖြည့်စွက်ရန် ပြန်လည် သုံးသပ်လျက်ရှိသည်။ ထိုသို့ သုံးသပ်ရာတွင် ကမ္ဘာ့ဘဏ် (World Bank) နှင့် အာရှဖွံ့ဖြိုးတိုးတက်မှုဘဏ် (ADB) တို့ကဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများမှ ဥပဒေပညာရှင်များ ၏ ပံ့ပိုးကူညီမှု ဖြင့် ထိုဥပဒေအား ပြင်သင့် မပြင်သင့် လေ့လာ လျက်ရှိသည်။ အငြင်းပွားဖွယ်ရာ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) တွင် မည်သူမဆို ဆက်သွယ်ရေး ကွန်ရက်တစ်ခုခု ကိုအသုံးပြု၍ ပုဂ္ဂိုလ်တစ်ဦးဦးအား ခြောက်လှန့်တောင်းယူခြင်း အနိုင်အထက်ပြုခြင်း မတရားတားဆီးကန့်ကွက်ခြင်း အသရေ ဖျက်ခြင်း နှောင့်ယှက်ခြင်း မလျော်ကြံဇာသုံးခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း ပြုလုပ်လျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားသည်။ ၂၀၁၃ ခုနှစ်တွင် ဆက်သွယ်ရေးဥပဒေအား အတည်ပြုခဲ့ပြီး ထိုဥပဒေနှင့် ပုဒ်မ ၆၆(ဃ) ကို နိုင်ငံရေးဆိုင်ရာ ကွဲလွဲသူများကို ဖိနှိပ်ရန် အသုံးပြုလေ့ရှိသည်ဟု ဝေဖန်မှုများ ကျယ်ပြန့်စွာ ဖြစ်ပေါ်လျက် ရှိသည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ ဒီဗီဒီ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ ဒီဗီဒီ](#)

လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ကြမ်း ရေးဆွဲပြီးစီး

၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးမှ ၎င်းတို့ ဆောင်ရွက်ရမည်ဖြစ်သော တာဝန်ဝတ္တရားများ၊ သတ်မှတ်ထားသော အရည်အချင်းများ၊ စာရိတ္တများချို့ယွင်း ခြင်းများရှိလာလျှင် လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်း ခွင့်ရှိသည်ဟူသော ဥပဒေကြမ်းကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထပ်မံရေးဆွဲထားပြီးဖြစ်ကြောင်း သိရှိရသည်။ ထိုလွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေ ကြမ်းကို မကြာမီ ဆွေးနွေးမည်ဖြစ်ပြီး လွှတ်တော်ကိုယ်စားလှယ် အားလုံးမှ ပူးပေါင်းပါဝင်ဆွေးနွေးရန် စိတ်အား ထက်သန်လျက်ရှိ သည်။ ပထမအကြိမ် လွှတ် တော်သက်တမ်းတွင် ထိုဥပဒေအား နှစ်ကြိမ်တိုင် ဆွေးနွေး ခဲ့သော်လည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၃၉၆၊ ၃၉၇ နှင့် တို့အား သဘောတူညီ မှုမရရှိခဲ့၍ နောက်ဆုံးတွင် အဆိုပါကိစ္စကို ဆိုင်းငံ့ခဲ့ရသည်။ ထိုပုဒ်မနှစ်ခုလုံး သည်လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုပ်သိမ်းခြင်းဆိုင်ရာနှင့် ဆက်စပ်လျက်ရှိသည်။ ယခုတကြိမ်တွင် လွှတ်တော် တွင်း၌ ကန့်ကွက်မှုများစွာမရှိပဲ ဆွေးနွေးနိုင်မည်ဟု မျှော်လင့်ရသည်။

[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ Frontier Myanmar/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ဗီအိုအေ/မြန်မာ](#)
[၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ ဧရာဝတီ/မြန်မာ](#)

၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ မင်္ဂလာ/မြန်မာ
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်၊ Frontier Myanmar
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်၊ မြန်မာတိုင်း
၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလ ၈ ရက်၊ အီလံစင်း

အရေးပါသည့် ဆက်စပ်သတင်းများဖတ်ရန် Links

ဖေဖော်ဝါရီလ ၁ ရက်

[ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆\(ဃ\)ဖြင့် ကိုရုန်မျိုးရုန်နှောင်သိမ်းအား စွဲချက်တင်၊ မဏ္ဍိုင်/မြန်မာ](#)
[ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆\(ဃ\)ဖြင့် ကိုရုန်မျိုးရုန်နှောင်သိမ်းအား စွဲချက်တင်၊ The Voice/မြန်မာ](#)

ဖေဖော်ဝါရီလ ၂ ရက်

[ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆\(ဃ\)ဖြင့် ကိုရုန်မျိုးရုန်နှောင်သိမ်းအား စွဲချက်တင်၊ မြန်မာတိုင်/မြန်မာ](#)
[ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆\(ဃ\)ဖြင့် ကိုရုန်မျိုးရုန်နှောင်သိမ်းအား စွဲချက်တင်၊ 7 Day Daily/မြန်မာ](#)
[ဆက်သွယ်ရေးဥပဒေ၊ ပုဒ်မ ၆၆\(ဃ\)ဖြင့် ကိုရုန်မျိုးရုန်နှောင်သိမ်းအား စွဲချက်တင်၊ မြန်မာတိုင်](#)
[ဆက်သွယ်ရေးဥပဒေဖြင့် လူ့အခွင့်အရေးလှုပ်ရှားသူတစ်ဦးအား တရားစွဲဆို၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)

ဖေဖော်ဝါရီလ ၄ ရက်

[တကိုယ်တော်ဆန္ဒပြသော ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား အာမခံဖြင့် လွတ်မြောက်၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)

ဖေဖော်ဝါရီလ ၆ ရက်

[မြို့နယ်နှစ်ခုတွင် ကွဲပြားသော စွဲချက်များဖြင့် ကိုထင်ကျော် ထိန်းသိမ်းခံထားရဆဲ၊ ဒီဇိုဘီ/မြန်မာ](#)
[မြို့နယ်နှစ်ခုတွင် ကွဲပြားသော စွဲချက်များဖြင့် ကိုထင်ကျော် ထိန်းသိမ်းခံထားရဆဲ၊ အီလီပင်း/မြန်မာ](#)
[တကိုယ်တော်ဆန္ဒပြသော ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား အာမခံဖြင့် လွတ်မြောက်၊ 7 Day Daily/မြန်မာ](#)
[တကိုယ်တော်ဆန္ဒပြသော ဆေးတက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသား အာမခံဖြင့် လွတ်မြောက်၊ မြန်မာတိုင်](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ Frontier Myanmar/မြန်မာ](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ လွတ်လပ်သော အာရှအသံ/မြန်မာ](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ ဝီအိုအေ/မြန်မာ](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ ဧရာဝတီ/မြန်မာ](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ မဏ္ဍိုင်/မြန်မာ](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ Frontier Myanmar](#)
[တက်ကြွလှုပ်ရှားသူနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရသော်လည်း တစ်ဦးမှာ ချုပ်ရက်စေ့သဖြင့် လွတ်မြောက်၊ ကျွန်တစ်ဦးမှာ တစ်ဦးမှာ ထိန်းသိမ်းခံထားရဆဲ၊ ဒီဇိုဘီ/မြန်မာ](#)

[တက်ကြွလှုပ်ရှားသူနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရသော်လည်း တစ်ဦးမှာ ချုပ်ရက်စေ့သဖြင့် လွတ်မြောက်၊ ကျွန်တစ်ဦးမှာ တစ်ဦးမှာ ထိန်းသိမ်းခံထားရဆဲ၊ အီလီပင်း/မြန်မာ](#)
[၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးကိုကိုကို တက္ကသိုလ်ဆက်တက်ခွင့်မရရှိသေး၊ ဧရာဝတီ/မြန်မာ](#)

ဖေဖော်ဝါရီလ ၇ ရက်

[နှိုင်းတော်အတိုင်ပင်ခံပုဂ္ဂိုလ်အား စော်ကားခြင်းအတွက် အမျိုးသား တစ်ဦးအား ထောင်ဒဏ် ၁၅ ရက် ချမှတ်၊ 7 Day Daily/မြန်မာ](#)
[မြို့နယ်နှစ်ခုတွင် ကွဲပြားသော စွဲချက်များဖြင့် ကိုထင်ကျော် ထိန်းသိမ်းခံထားရဆဲ၊ 7 Day Daily/မြန်မာ](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ မြန်မာတိုင်](#)
[ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆\(ဃ\) အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ ပြန်လည် သုံးသပ်၊ ဒီဇိုဘီ/မြန်မာ](#)
[တက်ကြွလှုပ်ရှားသူနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရသော်လည်း တစ်ဦးမှာ ချုပ်ရက်စေ့သဖြင့် လွတ်မြောက်၊ ကျွန်တစ်ဦးမှာ တစ်ဦးမှာ ထိန်းသိမ်းခံထားရဆဲ၊ 7 Day Daily/မြန်မာ](#)

ဖေဖော်ဝါရီလ ၈ ရက်

[ခရစ်ယာန်ဘာသာရေးခေါင်းဆောင်နှစ်ဦးအား ထပ်တိုးတရားစွဲဆို၊ ဝီအိုအေ/မြန်မာ](#)
[ခရစ်ယာန်ဘာသာရေးခေါင်းဆောင်နှစ်ဦးအား ထပ်တိုးတရားစွဲဆို၊ မဏ္ဍိုင်/မြန်မာ](#)
[အသေချေချက်ခြင်းအတွက် တရားစွဲဆိုခံထားရသော ကျောင်းသားကိုဦးအာမခံရရှိ၊ မဏ္ဍိုင်/မြန်မာ](#)
[အသေချေချက်ခြင်းအတွက် တရားစွဲဆိုခံထားရသော ကျောင်းသားကိုဦးအာမခံရရှိ၊ ဧရာဝတီ/မြန်မာ](#)
[လွတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရှုပ်သိမ်းခြင်းဆိုင်ရာ ဥပဒေကြမ်း ရေးဆွဲပြီးစီး၊ အီလီပင်း](#)
[ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆\(ဃ\) အား ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာနမှ ပြန်လည် သုံးသပ်၊ ဒီဇိုဘီ](#)
[မြို့နယ်နှစ်ခုတွင် ကွဲပြားသော စွဲချက်များဖြင့် ကိုထင်ကျော် ထိန်းသိမ်းခံထားရဆဲ၊ အီလီပင်း](#)
[တက်ကြွလှုပ်ရှားသူနှစ်ဦး ထောင်ဒဏ်ချမှတ်ခံရသော်လည်း တစ်ဦးမှာ ချုပ်ရက်စေ့သဖြင့် လွတ်မြောက်၊ ကျွန်တစ်ဦးမှာ တစ်ဦးမှာ ထိန်းသိမ်းခံထားရဆဲ၊ အီလီပင်း](#)

ဖေဖော်ဝါရီလ ၉ ရက်

[အသေချေချက်ခြင်းအတွက် တရားစွဲဆိုခံထားရသော ကျောင်းသားကိုဦးအာမခံရရှိ၊ သစ်ထူးလွင်/မြန်မာ](#)
[အသေချေချက်ခြင်းအတွက် တရားစွဲဆိုခံထားရသော ကျောင်းသားကိုဦးအာမခံရရှိ၊ 7 Day Daily/မြန်မာ](#)

ဖေဖော်ဝါရီလ ၁၀ ရက်

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး၊ ဧရာဝတီ
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး၊ ဒီဂျစ်/မြန်မာ

ဖေဖော်ဝါရီလ ၁၁ ရက်

ပဲခူးမြို့မှ နေပြည်တော်သို့ လမ်းလျှောက် ဆန္ဒထုတ်ဖော်သူ အမျိုးသမီး တစ်ဦး တားဆီးခံရ၊ ဒီဂျစ်/မြန်မာ

ဖေဖော်ဝါရီလ ၁၃ ရက်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် အက်ဥပဒေကို ချိုးဖောက်ခြင်းအတွက် အမျိုးသားနှစ်ဦးကို အမှုဖွင့်၊ မဂ္ဂိုဏ်း/မြန်မာ
ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် အက်ဥပဒေကို ချိုးဖောက်ခြင်းအတွက် အမျိုးသားနှစ်ဦးကို အမှုဖွင့်၊ The Voice/မြန်မာ

ဖေဖော်ဝါရီလ ၁၄ ရက်

ငြိမ်းချမ်းစွာ စုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့် အက်ဥပဒေကို ချိုးဖောက်ခြင်းအတွက် အမျိုးသားနှစ်ဦးကို အမှုဖွင့်၊ ဒီဂျစ်/မြန်မာ
ရှမ်းပြည်နယ် စားသုံးသူရေးရာ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးတစ်ဦးကို အမှုဖွင့်၊ The Voice/မြန်မာ
လယ်ယာမြေအငြင်းပွားမှုများအတွက် မြေယာဥပဒေနှစ်ခုကို ပြင်ဆင် ဖြည့်စွက်မည်၊ မြန်မာတိုင်း

ဖေဖော်ဝါရီလ ၁၅ ရက်

မြို့နယ်နှစ်ခုတွင် ကွဲပြားသော စွဲချက်များဖြင့် ကိုထင်ကျော် ထိန်းသိမ်းခံထားရဆဲ၊ အီလီပင်း/မြန်မာ
တက်ကြွလှုပ်ရှားသူနှစ်ဦး ဝေဖန်အကြောင်းအရာကို ဆန်းစစ်ကျောင်းသား အာမခံဖြင့် လွတ်မြောက်၊ မြန်မာတိုင်း
ရှမ်းပြည်နယ် စားသုံးသူရေးရာ ဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး တစ်ဦးကို အမှုဖွင့်၊ လွတ်လပ်သော အာရှအသံ/မြန်မာ
လယ်ယာမြေအငြင်းပွားမှုများအတွက် မြေယာဥပဒေနှစ်ခုကို ပြင်ဆင် ဖြည့်စွက်မည်၊ မြန်မာတိုင်း/မြန်မာ
အမှုများစစ်ဆေးရာတွင် အားကောင်းလာရေးအတွက် ပုသိမ်မြို့နယ်တရား ရုံးမှ ရှေ့ပြေးစီမံကိန်း စတင်ဆောင်ရွက်၊ အီလီပင်း
တက်ကြွလှုပ်ရှားသူနှစ်ဦး ဝေဖန်အကြောင်းအရာကို ဆန်းစစ်ကျောင်းသား အာမခံဖြင့် လွတ်မြောက်၊ ကျန်တစ်ဦးမှာ တစ်ဦးမှာ ထိန်းသိမ်း ခံထားရဆဲ၊ အီလီပင်း/မြန်မာ

ဖေဖော်ဝါရီလ ၁၆ ရက်

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး၊ ဦးအိုအေ/မြန်မာ
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး၊ အီလီပင်း/မြန်မာ
ကချင်အမျိုးသားညီလာခံကျင်းပနေသော မနောကွင်းကို ရဲများ မှ ဝင်ရောက်စီးနင်း၊ ဒီဂျစ်
ကချင်အမျိုးသားညီလာခံကျင်းပနေသော မနောကွင်းကို ရဲများမှ ဝင်ရောက်စီးနင်း၊ ဧရာဝတီ

ကချင်အမျိုးသားညီလာခံကျင်းပနေသော မနောကွင်းကို ရဲများ မှ ဝင် ရောက်စီးနင်း၊ ဒီဂျစ်/မြန်မာ

ဖေဖော်ဝါရီလ ၁၇ ရက်

လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာထိခိုက်အောင် ရေးသား ခဲ့ခြင်းအတွက် အမျိုးသားတစ်ဦး ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရ၊ The Voice/မြန်မာ
လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာထိခိုက်အောင် ရေးသား ခဲ့ခြင်းအတွက် အမျိုးသားတစ်ဦး ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရ၊ အီလီပင်း/မြန်မာ
လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာထိခိုက်အောင် ရေးသား ခဲ့ခြင်း အတွက် အမျိုးသားတစ်ဦး ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံရ၊ အီလီပင်း နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး၊ 7 Day Daily/မြန်မာ
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး၊ မြန်မာတိုင်း
နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေကြမ်းကို ဆွေးနွေး၊ အီလီပင်း

ဖေဖော်ဝါရီလ ၁၉ ရက်

ကချင်အမျိုးသားညီလာခံကျင်းပနေသော မနောကွင်းကို ရဲများ မှ ဝင် ရောက်စီးနင်း၊ ကချင်သတင်းစဉ်

ဖေဖော်ဝါရီလ ၂၁ ရက်

အသရေမျက်ခြင်းအတွက် တရားစွဲဆိုခံထားရသော ကျောင်းသားကိုးဦး အာမခံရရှိ၊ 7 Day Daily/မြန်မာ
ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသော အမျိုးသားတစ်ဦးအား တရားရုံးမှ တရားသေလွတ်ပေး၊ အီလီပင်း/မြန်မာ
ပုဒ်မ ၆၆(ဃ)ဖြင့် တရားစွဲဆိုခံထားရသော အမျိုးသားတစ်ဦးအား တရားရုံးမှ တရားသေလွတ်ပေး၊ လွတ်လပ်သော အာရှအသံ/မြန်မာ
သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျှော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကို အမှုဖွင့်၊ ဒီဂျစ်/မြန်မာ
သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျှော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကို အမှုဖွင့်၊ လွတ်လပ်သော အာရှအသံ/မြန်မာ

ဖေဖော်ဝါရီလ ၂၂ ရက်

လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းစေရန် စာများ ရေးသားခဲ့သည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူတစ်ဦး အမှုဖွင့်ခံရ၊ အီလီပင်း/မြန်မာ
သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျှော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကို အမှုဖွင့်၊ ဧရာဝတီ
သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျှော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကို အမှုဖွင့်၊ မဂ္ဂိုဏ်း

ဖေဖော်ဝါရီလ ၂၃ ရက်

၂၀၁၆ ခုနှစ်၊ အော့ က်တိုဘာလကတည်းက ထိန်းသိမ်းခံထားရသော လယ်သမား ၁၁ ဦးနှင့် တက်ကြွလှုပ်ရှားသူ နှစ်ဦး အာမခံဖြင့် လွတ်မြောက်၊ မဇ္ဈိမ/မြန်မာ

ဖေဖော်ဝါရီလ ၂၄ ရက်

လူမှုကွန်ရက်စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းစေရန် စာများရေးသား သည်ဟုဆိုကာ တက်ကြွလှုပ်ရှားသူတစ်ဦးအမှုနှင့်ဆက်သွယ်ခြင်း သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကိုအမှုဖွင့်၊ ဒီဇိုဘီ/မြန်မာ
သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကို အမှုဖွင့်၊ လွတ်လပ်သော အာရှအသံ/မြန်မာ
သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကိုအမှုဖွင့်၊ အီလီပင်း

ဖေဖော်ဝါရီလ ၂၅ ရက်

သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကိုအမှုဖွင့်၊ အီလီပင်း

ဖေဖော်ဝါရီလ ၂၆ ရက်

သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကိုအမှုဖွင့်၊ The Voice/မြန်မာ
သိမ်းဆည်းခံ လယ်ယာမြေများအတွက် သီးနှံလျော်ကြေးရရှိရန် ဆန္ဒပြ သော လက်ပံတောင်းဒေသခံများကိုအမှုဖွင့်၊ ဧရာဝတီ/မြန်မာ

ဖေဖော်ဝါရီလ ၂၇ ရက်

တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များမှကန့် ကွက်ခိုသော်လည်း သူရဦးရွှေမန်းဦးဆောင်သောကော်မရှင်ကို သက်တမ်းတိုး။ ဧရာဝတီ
တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များမှကန့် ကွက်ခိုသော်လည်း သူရဦးရွှေမန်းဦးဆောင်သော ကော်မရှင်ကို သက်တမ်းတိုး။ လွတ်လပ်သော အာရှအသံ/မြန်မာ
တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များမှကန့် ကွက်ခိုသော်လည်း သူရဦးရွှေမန်းဦးဆောင်သော ကော်မရှင်ကို သက်တမ်းတိုး။ ဦးအိုအေ/မြန်မာ
တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များမှကန့် ကွက်ခိုသော်လည်း သူရဦးရွှေမန်းဦးဆောင်သော ကော်မရှင်ကို သက်တမ်းတိုး။ ဧရာဝတီ/မြန်မာ
တပ်မတော်သား လွတ်တော်ကိုယ်စားလှယ်များမှကန့် ကွက်ခိုသော်လည်း သူရဦးရွှေမန်းဦးဆောင်သောကော်မရှင်ကို သက်တမ်းတိုး။ မဇ္ဈိမ/မြန်မာ
NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အသရေဖျက်ခြင်းအတွက် ကျောင်းဆရာတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းတို့ကို ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်၊ အီလီပင်း/မြန်မာ
ကွတ်ဆိုင်ဒေသခံ ၉၀ ကျော်ကို ကောင်းခါးဌာနေပြည်သူ့ စစ်မှ ဖမ်းဆီး ခေါ်ဆောင်၊ ဒီဇိုဘီ/မြန်မာ

ဖေဖော်ဝါရီလ ၂၈ ရက်

NLD ပါတီနှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား အသရေဖျက်ခြင်းအတွက် ကျောင်းဆရာတစ်ဦးနှင့် ၎င်း၏ ခင်ပွန်းတို့ကို ပုဒ်မ ၆၆(ဃ)ဖြင့် အမှုဖွင့်၊ အီလီပင်း

ဆက်သွယ်မေးမြန်းရန်
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း
တိတ်နိုင် အတွင်းရေးမှူး +၉၅(၀) ၉ ၄၂၈၀၂ ၃၈၂၈
ဘိုကြည် တွဲဘက်အတွင်းရေးမှူး +၆၆(၀) ၈၁၉၆၂ ၈၇၁၃
ဦးအောင်မျိုးကျော် ရန်ကုန်ရုံးတာဝန်ခံ +၉၅(၀) ၄၂၈၁၇၃၄၈